

Review

Reading exercise. ရွတ် ဆို လေ့ ကျင့် ခန်း။ (၁)

(-- ၊ -- ၊ --)

(၁) က ၊ ကူ ၊ ကဲ

(၂) ခ ၊ ခူ ၊ ခဲ

(၃) ဂ ၊ ဂူ ၊ ဂဲ

(၄) စ ၊ စူ ၊ စဲ

(၅) တ ၊ တူ ၊ တဲ

(၆) ပ ၊ ပူ ၊ ပဲ

(၇) ဘ ၊ ဘူ ၊ ဘဲ

(၈) လ ၊ လူ ၊ လဲ

(၉) သ ၊ သူ ၊ သဲ

(၁၀) အ ၊ အူ ၊ အဲ

Reading exercise . ရွတ် ဆို လေ့ ကျင့် ခန်း ။ (၂)

(-- ၊ -- ၊ --)

(-- ၊ -- ၊ --)

(၁) ဆ ၊ ဆား ၊ ဆံ့

(၂) ဆာ ၊ ဆေ ၊ ဆီ ၊ ဆိ

(၃) ပံ ၊ ပါး ၊ ပံ့

(၄) ပါ ၊ ပေ ၊ ပိ ၊ ပီ

(၅) နံ ၊ နား ၊ နံ့

(၆) နာ ၊ နေ ၊ နိ ၊ နီ

(၇) သံ ၊ သား ၊ သံ့

(၈) သာ ၊ သေ ၊ သိ ၊ သီ


The opposites (adjectives).

ဆန့်ကျင်ဘက် နာမဝိသေသ နှစ်မျိုး ။


(၁) ပုသော
short



(၂) ရှည်သော
high




(၃) ပိန်သော
thin



(၄) ဝသော
fat



(၅) နှေးသော
slow



(၆) မြန်သော
fast




(၇) ပူသော
hot



(၈) အေးသော
cold



(၉) စိုသော
wet



(၁၀) ခြောက်သော
dry

